

သမာဓိကြီးပွားကြောင်း ဖာသုက (၆) မျိုးနှင့် ပြည့်စုံခြင်း

သမာဓိကြီးပွားကြောင်း ဖာသုက (၆) မျိုး

၁။ စိတ္တဖာသုက = စိတ်ချမ်းသာမှု၊

၂။ သရီရဖာသုက = ကိုယ်ချမ်းသာမှု၊

၃။ အာဟာရဖာသုက = မိမိစားလိုရာကို စားရသဖြင့် ချမ်းသာမှု၊

၄။ သေနာသနဖာသုက = ကျောင်းအိပ်ရာနေရာများ သန့်ရှင်းပြီး (လူအသံ၊ လူလုပ်သောအသံ)
တိတ်ဆိတ်ငြိမ်သက်နေသဖြင့် ချမ်းသာမှု၊

၅။ ပုဂ္ဂလဖာသုက = ယောဂီအချင်းချင်း ညီညွတ်နေသဖြင့် ချမ်းသာမှု၊

၆။ ဥတုဖာသုက = အပူ၊ အအေး၊ ဥတုမျှတနေသဖြင့် ချမ်းသာမှု။

(ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၁၇)